



သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
သစ်တောဦးစီးဌာန



မြန်မာနိုင်ငံ သစ်တောပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း(FREDIP)

ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့် အစီအမံများ (တိုင်ပင်ဆွေးနွေးခြင်း)

ဇာခြည်ဝင်း (PhD)
ဦးစီးအရာရှိ
တိုးချဲ့ပညာပေးရေးဌာန

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ

ရည်ရွယ်ချက်များ

- ❖ စီမံကိန်းဆောင်ရွက်မည့် ဒေသများရှိ အဓိကဆက်စပ်ပတ်သက် သူများအား စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အန္တရာယ်အလားအလာများ၊ သက်ရောက်မှုများနှင့် အဆိုပါ အန္တရာယ်နှင့် သက်ရောက်မှုများကို လျော့ကျစေရေး အဆိုပြု ရေးဆွဲထားသည့် အစီအမံ များအကြောင်း အသိပေး တိုင်ပင်ဆွေးနွေးရန်၊
- ❖ ဆက်စပ်ပတ်သက်သူများ၏ စိုးရိမ်ကြောင့်ကြမှုများ နှင့် အကြံပြုချက်များကို စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အန္တရာယ်များ၊ သက်ရောက်မှုများ စီမံခန့်ခွဲမှု စာရွက်စာတမ်းများ တွင် ပေါင်းစပ်ထည့်သွင်းရန်။

ထည့်သွင်းစဉ်းစားထားသည့် အရေးကြီးသော ဥပဒေ၊ နည်းဥပဒေများနှင့် စံသတ်မှတ်ချက်များ



မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဥပဒေ/နည်းဥပဒေများ



ပတ်ဝန်းကျင်ဆိုင်ရာ

- ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၂)၊
- ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ (၂၀၁၄)၊
- ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅)
- မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ (၂၀၁၉)၊
- သစ်တောဥပဒေ (၂၀၁၈)၊
- ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈)၊
- ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် (၂၀၁၉)၊
- ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ (၂၀၁၃) စသည်

လူမှုဘဝဆိုင်ရာ(လူမှုရေးရာ)

- အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁)၊
- အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ (၂၀၁၂)၊
- အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃)၊
- ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေအား ပြင်ဆင်ထား သည့် ဥပဒေ (၂၀၁၄)၊
- မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊
- အခကြေးငွေပေးချေရေး ဥပဒေ (၂၀၁၆)၊
- လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ (၂၀၁၉)၊
- တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ (၂၀၁၅)၊
- မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၉)၊
- မြေယာသိမ်းဆည်းရေးအက်ဥပဒေ(၁၈၉၄) လယ်ယာမြေ ဥပဒေ (၂၀၁၂)၊
- ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) စသည်

ထည့်သွင်းစဉ်းစားထားသည့် အရေးကြီးသော ဥပဒေ၊ နည်းဥပဒေများနှင့် စံသတ်မှတ်ချက်များ

WORLD BANK
ENVIRONMENTAL
AND SOCIAL
FRAMEWORK

ကမ္ဘာ့ဘဏ်၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စံသတ်မှတ်ချက်များ (WB ESS)



ESS1

ပတ်ဝန်းကျင်နှင့် လူမှုရေးရာ အန္တရာယ်များနှင့် သက်ရောက်မှုများအား အကဲဖြတ် ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်း



ESS2

လုပ်သားရေးရာနှင့် လုပ်ငန်းခွင်အခြေအနေများ



ESS3

အရင်းအမြစ်များ ထိရောက်စွာ အသုံးပြုခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်တားဆီးခြင်း နှင့် စီမံခန့်ခွဲခြင်း



ESS4

ရပ်ရွာလူထု ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေး



ESS5

မြေသိမ်းခြင်း၊ မြေအသုံးချမှု ကန့်သတ်ခြင်းနှင့် ဆန္ဒမပါသော နေရာပြောင်းရွှေ့ခြင်း



ESS6

ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် သက်ရှိ သဘာဝအရင်းအမြစ်များအတွက် ရေရှည်တည်တံ့ ကောင်းမွန်သော စီမံခန့်ခွဲမှု



ESS7

ဌာနတိုင်းရင်းသားများ/အာဖရိက ဆာဟာရ တောင်ပိုင်းဒေသရှိ အစဉ်အဆက် ဖွံ့ဖြိုးရေး အခွင့်အလမ်းနည်းပါးခဲ့သောဒေသခံများ



ESS8

ယဉ်ကျေးမှု အမွေအနှစ်များ



ESS9

ငွေကြေးဆိုင်ရာ ကြားခံအဖွဲ့အစည်းများ



ESS10

ဆက်စပ်ပတ်သက်သူများနှင့် ဆက်ဆံညှိနှိုင်း ဆောင်ရွက်ခြင်း နှင့် သတင်းအချက်အလက်များ ထုတ်ပြန်ပေးခြင်း

ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
စီမံခန့်ခွဲမှု
မူဘောင်နှင့်
ပတ်သတ်သော
စာရွက်စာတမ်းများ

လူမှုဘဝဆိုင်ရာ
ဆန်းစစ်ခြင်း (SA)

ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
စီမံခန့်ခွဲမှု
မူဘောင် (ESMF)

ဆက်စပ်ပတ်သက်
သူများနှင့်
ဆက်သွယ်ညှိနှိုင်း
ခြင်း အစီအစဉ်
(SEP)

ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
ကတိကဝတ်များအား
ဖော်ဆောင်မည့်
အစီအစဉ် (ESCP)

ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
စီမံခန့်ခွဲမှု
မူဘောင်နှင့်
ပတ်သတ်သော
စာရွက်စာတမ်းများ
ရေးဆွဲပြုစုခြင်း
လုပ်ငန်းစဉ်

လူမှုဘဝဆိုင်ရာ ဆန်းစစ်ခြင်း (SA)



- ▶ တိုင်းဒေသကြီး ၆ ခု အတွက် ဒေသအလိုက် လူမှုစီးပွားအချက်အလက်များ (Secondary Data)
- ▶ ဒေသခံများနှင့် တစ်ဦးချင်း/အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ (ဖုန်းဖြင့်၊ Skype ဖြင့်) - စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးများရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ကြသည့် ကျေးရွာများမှ နေထိုင်သူများ နှင့် တိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင် အသုံးပြုသူများအဖွဲ့များနှင့် စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများရှိ သဘာဝ ထိန်းသိမ်းရေးနယ်မြေများအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများ
- ▶ ဒေသအခြေအနေ၊ သစ်တောသယံဇာတ အသုံးပြုမှု၊ ၎င်းတို့တွေ့ကြုံနေရသော အခက်အခဲကိစ္စရပ်များ၊ စိုးရိမ်ကြောင့် ကြမှုများ စသည်
- ▶ စီမံကိန်းနှင့်ဆက်စပ်သောအဖွဲ့အစည်းများနှင့် ဆက်သွယ်မေးမြန်းခြင်း - ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နယ်မြေခံ သစ်တောဝန်ထမ်းများ နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေ ဝန်ထမ်းများ အပါအဝင် အမျိုးမျိုးသော ဆက်စပ် ပတ်သက်သူများ
- ▶ ရေရှည်တည်တံ့စေမည့် သစ်တော စီမံအုပ်ချုပ်မှုလုပ်ငန်းများအတွက် ၎င်းတို့၏ အခန်းကဏ္ဍ၊ ဦးစားပေးအရာများ နှင့် စိန်ခေါ်မှုများ စသည်

ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် (ESMF)

(တိုင်ပင်ဆွေးနွေးခြင်းအတွက် မူကြမ်း)

ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
စီမံခန့်ခွဲမှု မူဘောင်၏
ရည်ရွယ်ချက်များ

- ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ သက်ရောက်မှုများကို တတ်နိုင်သမျှ ရှောင်ရှား
နှင့်/သို့မဟုတ် လျော့နည်းစေရန်အတွက် စီမံကိန်းအနေဖြင့် ဆောင်ရွက်မည့် အစီအမံများ
သေချာစွာ ထားရှိရန်
- စီမံကိန်းကာလတစ်လျှောက်လုံး ESMF အား ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ စီမံခန့်ခွဲမှု
လမ်းညွှန်အဖြစ် အသုံးပြုရန်
- စီမံကိန်းသည် ကမ္ဘာ့ဘဏ်၏ ပတ်ဝန်းကျင်နှင့် လူမှုရေးရာ စံသတ်မှတ်ချက်များ(ESSs) နှင့်
မြန်မာနိုင်ငံတော်အစိုးရက ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ အကောင်အထည်ဖော်
ဆောင်ရွက်မှုကို သေချာစေရန်

ESMF



FREDIP စီမံကိန်းလုပ်ငန်းများမှ ဥပမာလုပ်ငန်းအချို့

ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
စီမံခန့်ခွဲမှု မူဘောင်
(ESMF) ၏ နယ်ပယ်
အတိုင်းအတာ/
ပါဝင်သည့် အရာများ

- ပထမ - ပတ်ဝန်းကျင်နှင့် လူမှုဘဝ ဆိုင်ရာ အခြေခံ အချက်အလက်နှင့် အခြေ အနေများကို ဖော်ပြပေးထားပါသည်။
- ဒုတိယ - စီမံကိန်းကြောင့် ဖြစ်လာနိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ဖြစ်ပေါ်နိုင် ခြေရှိသောဘေးအန္တရာယ်အလားအလာများ နှင့် သက်ရောက်နိုင်မှုများကို ဆန်းစစ်ဖော်ပြပေး ထားပါသည်။
- တတိယ - စီမံကိန်းအကောင်အထည်ဖော်မည့် နေရာအလိုက် ဖြစ်ပေါ်နိုင်ခြေရှိသော သက်ရောက်မှုများကို စိစစ်ခြင်းနှင့် ဖြစ်ပေါ်လာနိုင်သည့်သက်ရောက်မှုများအတွက် လိုအပ် သော ဖော်ထုတ်ထားရှိသည့် လျော့ကျစေမည့်အစီအမံများ သတ်မှတ်ခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်းနှင့် အစီရင်ခံတင်ပြခြင်း လုပ်ငန်းစဉ်များကို ဖော်ပြထား ပါသည်။
- စတုတ္ထ - အဆိုပါ အန္တရာယ် အလားအလာများနှင့် သက်ရောက်မှုများကို အောင်မြင်စွာ စီမံခန့်ခွဲရာတွင် လိုအပ်သော အဓိကကျသည့် အဖွဲ့အစည်းဆိုင်ရာ တာဝန်ယူမှုများ၊ အဖွဲ့အစည်း ဖွဲ့စည်းပုံများ နှင့် အရင်းအမြစ်များ (လူသား နှင့် ဘဏ္ဍာငွေကြေး)၊ နစ်နာမှု တိုင်ကြားချက်များ ဖြေရှင်းဆောင်ရွက်မည့် အစီအမံများ ကိုလည်း ဖော်ပြထားပါသည်။

FREDIP စီမံကိန်း၏
ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
ကောင်းကျိုးများ

- ❑ သစ်တောအုပ်ချုပ်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေခြင်း (သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှုကို လျော့ကျစေ)
- ❑ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ(CFs) နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများ အနေဖြင့် သစ်တောများ နှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်ဝန်ဆောင်မှုများအား ရေရှည်တည်တံ့စေမည့် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းကို အားပေး မြှင့်တင်ပေးခြင်း
- ❑ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရေရှည်တည်တံ့စေမည့် နည်းလမ်းဖြင့် စီမံအုပ်ချုပ်လုပ်ကိုင်မှုအား ပိုမိုတိုးတက်ကောင်းမွန်စေခြင်း
- ❑ CF လုပ်ငန်းများ(CF ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမှု) နှင့် ပြည်သူလူထုအခြေပြုသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏ ရေရှည်တည်မြဲစေမည့် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း
- ❑ CF အသုံးပြုသူ အဖွဲ့ဝင်များသည် ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်စီမံခန့်ခွဲသည့် လှည့်ပတ်ရန်ပုံငွေ များအား အသက်မွေး ဝမ်းကျောင်းမှုလုပ်ငန်းများအတွက် လက်လှမ်းမီသုံးစွဲလာနိုင်ပြီး အသက်မွေး ဝမ်းကျောင်းမှု လုပ်ငန်းဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်သည့် အခွင့်အလမ်းများ ရရှိစေခြင်း

FREDIP စီမံကိန်း၏
ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
ကောင်းကျိုးများ

- ❑ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု လုပ်ငန်းများ၊ (ရပ်ရွာလူထု ဂေဟစောင့်ကြပ်သူများ အဖြစ်)နှင့် တန်ဖိုးမြှင့် သစ်တောထွက်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်စေခြင်း
- ❑ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုတို့ကို အားကောင်းစေခြင်းဖြင့် - (၁) ထိန်းသိမ်းကာကွယ်ခြင်း ကိစ္စရပ်များ၊ လိုအပ်ချက်များနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပညာတိုးပွားစေခြင်း (၂) ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတများ၏ တန်ဖိုးကို သိရှိနားလည်လာစေခြင်း (၃) ကောင်းမွန်သော ပတ်ဝန်းကျင်ဆိုင်ရာ ကျင့်သုံး ဆောင်ရွက် မှုများ နှင့် စီမံအုပ်ချုပ်မှု စနစ်များ ဖွံ့ဖြိုးလာစေခြင်း (၄) အမျိုးသားအဆင့်၊ ဒေသအဆင့် အခွန်ငွေရရှိမှု၊ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုခြင်း
- ❑ သစ်တောအခြေခံ အလုပ်များတွင် အမျိုးသမီးများအတွက် ကန့်သတ်ထားမှုများကို ဖယ်ရှားခြင်း နှင့် ပိုင်ဆိုင်မှု နှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့တွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍကို မြှင့်တင် ပေးနိုင်ခြင်း၊ အမျိုးသားနှင့် အမျိုးသမီး နှစ်ရပ်လုံးကို အကျိုးများစေသည့် သစ်တောအခြေခံ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများအား အရေးပါသည့် ထောက်ပံ့မှု များပေးခြင်း

FREDIP
စီမံကိန်းကြောင့်
ဖြစ်ပေါ်လာနိုင်ခြေ
ရှိသည့်
ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
အန္တရာယ်
အလားအလာနှင့်
သက်ရောက်မှုများ

- ❑ အသေးစား အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများ သို့မဟုတ် သစ်တောထွက်ပစ္စည်း တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုပံ့ပိုးခြင်း ကဲ့သို့သော အချို့သော စီမံကိန်းလုပ်ငန်းများသည် အန္တရာယ်အလားအလာနှင့် သက်ရောက်မှုအချို့ ရှိနိုင်ပါသည်။
- ❑ စီမံကိန်းလုပ်ငန်းဆောင်တာများအကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များနှင့် ဆက်စပ်၍လည်း ဘေးအန္တရာယ်များနှင့် သက်ရောက်မှုများ ပေါ်ပေါက်လာနိုင်ခြေ ရှိ ပါသည်။ ၎င်းတို့အား ကောင်းစွာ ဖြေရှင်းခြင်း သို့မဟုတ် စောင့်ကြပ်ကြည့်ရှုခြင်း မရှိပါက စီမံကိန်းအပေါ်ကိုပင် သိသာ ကြီးမားသည့် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဥပမာအားဖြင့်-
 - (၁) မူဝါဒ၊ ဥပဒေ နှင့် လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲမှုများတွင် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ဆိုင်ရာ အန္တရာယ်အလားအလာများ ဆန်းစစ်ခြင်းကို လုံလောက်စွာ ထည့်သွင်း ပေါင်းစပ်မှု မရှိခြင်း
 - (၂) အထူးသဖြင့် လူမှုရေးရာအရ အားလုံးပါဝင်မှု၊ မျှတမှု နှင့် အခွင့်ထူးခံမလေ့ စသည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများ၏ အကန့်အသတ်ရှိသော ကျွမ်းကျင်မှု၊ သိနားလည်မှု တို့ကြောင့် အကောင်အထည်ဖော်မှု သို့မဟုတ် စီမံကိန်း အစပျိုးပဏာမလုပ်ငန်းများ အားနည်းခြင်း

FREDIP

စီမံကိန်းကြောင့်
ဖြစ်ပေါ်လာနိုင်ခြေ
ရှိသည့်
ပတ်ဝန်းကျင်နှင့်
လူမှုဘဝဆိုင်ရာ
အန္တရာယ်
အလားအလာနှင့်
သက်ရောက်မှုများ

□ ဥပမာအားဖြင့်-

- (၃) ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လူ့စွမ်းအား နှင့်/သို့မဟုတ် ဘဏ္ဍာငွေကြေး အရင်းအမြစ်များ လုံလောက်စွာ ချထားမပေးခြင်း
- (၄) တိုင်းရင်းသားမျိုးနွယ်စုများအပါအဝင် ထိခိုက်ခံစားလွယ်သည့် အုပ်စုများအား ပါဝင်လာနိုင်မှုကို အကန့်အသတ်ဖြစ်စေခြင်း (မြေ နှင့် သဘာဝ သယံဇာတများကို လက်လှမ်းမီအသုံးပြုနိုင်မှုကို ကန့်သတ်ခံရဖွယ် ရှိသည့် အခြေအနေများ)
- (၅) အခွင့်ထူးခံ လူနှင့်ခလေ့များ၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု သို့မဟုတ် သာတူညီမျှမှု ကင်းမဲ့ခြင်းများ ရှိနေခြင်း သို့မဟုတ် ရှိမည်ဟု ယူဆသော အခြေအနေမျိုးတွင် ပဋိပက္ခများကို စီမံခန့်ခွဲရန် အခက်အခဲများ/စိန်ခေါ်မှုများရှိခြင်း (ဥပမာ- လှည့်ပတ်ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး အရင်းအမြစ်များကို လက်လှမ်းမီအသုံးပြုခြင်း)

ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ/အန္တရာယ်များသည် အတန်အသင့် မြင့်မားနိုင်ပါသည်။

လူမှုဘဝဆိုင်ရာ သက်ရောက်မှုများ/အန္တရာယ် အလားအလာ များသည် မြင့်မားသည်ဟု ဆန်းစစ်ထားပါသည်။

စီမံကိန်းဆိုင်ရာ အလုံးစုံသော အန္တရာယ်ရှိမှုအလားအလာ အဆင့်သတ်မှတ်ချက်သည် ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ရှုထောင့်နှစ်ခုလုံးကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် မြင့်မားသည်ဟု ခြုံငုံပြောဆိုနိုင်သည်

ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် (ESMF) အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ

ESMF သည် ၎င်းသက်ရောက်မှုများအား ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ဆိုးကျိုးသက်ရောက်မှုများကို ရှောင်ရှားခြင်း၊ နည်းပါးစေခြင်း နှင့် လျော့ကျစေခြင်း အစီအမံများ ပါဝင်ပြီး ကောင်းကျိုးရရှိစေမည့် အစီအမံများ ပါဝင်သည်။

၁ နေရာဒေသအလိုက် လုပ်ငန်းများကို စိစစ်ခြင်း

၂ လိုအပ်သည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ဆိုင်ရာ အသုံးပြုရမည့် အဓိကကျသည့် စီမံခန့်ခွဲမှု အစီအမံများကို သတ်မှတ်ခြင်း

၁ လိုအပ်သည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ဆိုင်ရာ အသုံးပြုရမည့်အစီအမံများကို အကောင်အထည်ဖော်ခြင်း/ လိုအပ်ပါက ရေးဆွဲပြုစု အကောင်အထည်ဖော်ခြင်း

၁ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ဆိုင်ရာ အသုံးပြုရမည့် အစီအမံများ အကောင်အထည်ဖော်ခြင်းကို စောင့်ကြပ်ကြည့်ရှုခြင်း

၂ စီမံကိန်း အုပ်ချုပ်မှုအဖွဲ့ (PMU) သို့ အဆင့်ဆင့် တင်ပြအစီအရင်ခံခြင်း

၃ ကမ္ဘာ့ဘဏ်သို့ အစီရင်ခံခြင်း

စိစစ်ခြင်း

အကောင်အထည်ဖော်ခြင်း

စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်း

စိစစ်သည့် အဆင့်များ/လုပ်ငန်းစဉ် - နေရာဒေသအလိုက် လုပ်ငန်းများကို စိစစ်ခြင်း နှင့် လိုအပ်သည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ(E&S) အသုံးပြုရမည့်အရာများကို သတ်မှတ်ခြင်း

နောက်ဆက်တွဲ- ၁ - ဖြစ်လာနိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အန္တရာယ်များနှင့် သက်ရောက်မှုများ စိစစ်ချက်ပုံစံ

ရည်ရွယ်ချက်



နေရာဒေသအလိုက် ဖြစ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အန္တရာယ် အလားအလာ နှင့် သက်ရောက်မှုများကို မြန်မာနိုင်ငံ၏ ES ဆိုင်ရာ ဥပဒေနည်းဥပဒေများ နှင့် ကမ္ဘာ့ဘဏ်၏ ပတ်ဝန်းကျင်နှင့်လူမှုရေးရာ စံသတ်မှတ်ချက်များပါ လမ်းညွှန်ချက်များ နှင့်အညီ စိစစ်ရန်နှင့် အသုံးပြုရမည့်/ ထပ်မံလိုအပ်သည့် E&S အစီအမံများကို သတ်မှတ်ရန်

လွှမ်းခြုံမှု



ဆောက်လုပ်ရေးလုပ်ငန်းများ၊ CF တည်ထောင်ခြင်းလုပ်ငန်းများ၊ CF အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ CFE လုပ်ငန်းများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေနှင့် ဆက်စပ်သည့် လုပ်ငန်းများ (ဆောက်လုပ်ရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း)



E&S အသုံးပြုရမည့်အရာများကို သတ်မှတ်ခြင်း



စိစစ်သည့်ရလဒ်ကို အခြေခံ၍ လိုအပ်သည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ဘေးကင်းလုံခြုံရေးဆိုင်ရာ အသုံးပြုရမည့်အစီအမံများ (ဥပမာ- ECoP, ESMP, IPMP, CHMP, စသဖြင့်) ဆုံးဖြတ်မည်။

တာဝန်ယူမှု



စိစစ်ခြင်းအား သက်ဆိုင်ရာ အကောင်အထည်ဖော်မည့်သူများက (မြို့နယ်အဆင့် သစ်တောဝန်ထမ်းများ) ဆောင်ရွက်မည်။ လုပ်ငန်းတစ်ခုစီတိုင်းအား စီမံကိန်းအုပ်ချုပ်မှုအဖွဲ့ (PMU) နှင့် E&S အကြံပေးများက ၎င်းစီမံကိန်းဆောင်ရွက်ချက်၏ ဘေးအန္တရာယ်အဆင့်ကို အတည်ပြုမည်။ ဥပမာ- ဘေးအန္တရာယ်အဆင့် (မြင့်မား၊ အတန်အသင့်မြင့်မား၊ အသင့်အတင့်၊ နည်းပါး)

အကောင်အထည်ဖော်သည့် အဆင့်များ/လုပ်ငန်းစဉ်များ - ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့်အစီအမံများကို ရေးဆွဲပြုစုခြင်း နှင့်/သို့မဟုတ် အကောင်အထည်ဖော်ခြင်း

ESMF နောက်ဆက်တွဲများ (ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့် အစီအမံများ)

- နောက်ဆက်တွဲ - ၂ - ပတ်ဝန်းကျင်ဆိုင်ရာ ကျင့်သုံးလိုက်နာရမည့် ကျင့်ထုံး(ESCoPs)
- နောက်ဆက်တွဲ - ၃ - ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ စီမံအုပ်ချုပ်ခြင်းအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲရေး လုပ်ငန်းစဉ်တွင် ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အန္တရာယ်များ နှင့် သက်ရောက်မှုများအား စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်
- နောက်ဆက်တွဲ - ၄ - စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်း ပုံစံ
- နောက်ဆက်တွဲ - ၅ - မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း/မြေမြှုပ်မိုင်း အန္တရာယ်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် ကျင့်သုံးလိုက်နာရမည့် လုပ်ထုံးလုပ်နည်း
- နောက်ဆက်တွဲ - ၆ - ဘက်စုံ စနစ်တကျ ပိုးမွှားစီမံခန့်ခွဲမှု အစီအစဉ်
- နောက်ဆက်တွဲ - ၇ - စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အစီအစဉ်
- နောက်ဆက်တွဲ - ၈ - လုပ်သားစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ
- နောက်ဆက်တွဲ - ၉ - ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆန်းစစ်ချက် နှင့် စီမံခန့်ခွဲမှု အစီအစဉ်
- နောက်ဆက်တွဲ - ၁၀ - ရပ်ရွာလူထုကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေး အစီအစဉ်
- နောက်ဆက်တွဲ - ၁၁ - နေရာပြောင်းရွှေ့ချထားရေး စီစဉ်ဆောင်ရွက်ခြင်း မှုဘောင်
- နောက်ဆက်တွဲ - ၁၂ - လုပ်ငန်းစဉ်မှုဘောင်
- နောက်ဆက်တွဲ - ၁၃ - ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ရေး စီစဉ်ဆောင်ရွက်ခြင်း မှုဘောင်
- နောက်ဆက်တွဲ - ၁၄ - ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်း
- နောက်ဆက်တွဲ - ၁၅ - နေရာဒေသအလိုက် လူမှုဘဝဆိုင်ရာ ဆန်းစစ်ခြင်းအတွက် သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များ (ToR)

ESMF နောက်ဆက်တွဲများ (ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့် အစီအမံများ)

နောက်ဆက်တွဲ - ၂ - ပတ်ဝန်းကျင်ဆိုင်ရာ ကျင့်သုံးလိုက်နာရမည့် ကျင့်ထုံး(ECOPs)

- ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ဆက်စပ်သော လုပ်ငန်းများအတွက် ECOP (သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းရှိ အဆောက်အအုံများ၊ စင်တာများ၊ လမ်းလျှောက် လမ်းကြောင်းများ၊ စက်ဘီးထားရန်နေရာများ)
- သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ECOP
- ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း လှည့်ပတ်ရန်ပုံငွေဆိုင်ရာ လုပ်ငန်းများအတွက် ECOP (သီးနှံသစ်တောစိုက်ခင်း၊ မွေးမြူရေးလုပ်ငန်း၊ သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းအခြေခံ ထုတ်လုပ် သည့် လုပ်ငန်း စသဖြင့်)
- အဓိကအားဖြင့် အသင့်အတင့်မှ နည်းပါးသည့် ဘေးအန္တရာယ်အလားအလာနှင့် သက်ရောက်မှုများ၌ အသုံးပြုပါမည်။

နောက်ဆက်တွဲ - ၃ - ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ စီမံအုပ်ချုပ်ခြင်းအတွက် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ရေးဆွဲရေး လုပ်ငန်းစဉ်တွင် ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အန္တရာယ်များ နှင့် သက်ရောက်မှုများ အား စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်

- CF တည်ထောင်လုပ်ကိုင်ခြင်းအတွက် ESS စံသတ်မှတ်ချက်များ ထည့်သွင်းစဉ်းစားလျက် CFMP ရေးဆွဲပြုစုခြင်း

ESMF နောက်ဆက်တွဲများ (ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့် အစီအမံများ)

နောက်ဆက်တွဲ - ၄ - စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်း ပုံစံ

- စောင့်ကြပ်ကြည့်ရှုခြင်းအတွက် လမ်းညွှန်ချက်များနှင့် နည်လမ်း၊ စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာ ပုံစံ၊ စီမံကိန်းကာလ အတွင်း အစီရင်ခံစာ တင်ပြရမည့် အကြိမ်ရေ နှင့် မည်သူ့တွင် တာဝန်ရှိသည် အစရှိသည်တို့ ဖော်ပြထားပါသည်။

နောက်ဆက်တွဲ - ၅ - မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း/မြေမြှုပ်မိုင်း အန္တရာယ်အတွက် လုပ်ငန်းဆောင်ရွက် ရာတွင် ကျင့်သုံးလိုက်နာရမည့် လုပ်ထုံးလုပ်နည်း

- အတိတ်က စစ်မက်ပဋိပက္ခဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းများ တွေ့ရသော နေရာများ နှင့် မြေမြှုပ်မိုင်း တွေ့ရနိုင်သော နေရာများ တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ရည်ရွယ်သည်။ ဖြစ်နိုင်ခြေအများဆုံးရှိသည့်နေရာများကိုရှောင်ရှားမည်။ အကယ်၍ တွေ့ကြုံလာပါက ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ် (Chance find procedure) ထည့်ထားသည်။ အရေးပေါ် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါသည်။

ESMF နောက်ဆက်တွဲများ (ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့် အစီအမံများ)

နောက်ဆက်တွဲ - ၆ - ဘက်စုံ စနစ်တကျ ပိုးမွှားစီမံခန့်ခွဲမှု အစီအစဉ်

- ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအတွင်းဆောင်ရွက်သော သစ်တောဦးစီးဌာန၏ ပျိုးစင်များ နှင့် သီးနှံသစ်တော ရောနှောစိုက်ခင်း လုပ်ငန်းများတွင် အသုံးပြုရန်။
- ပိတ်ပင်ထားသော ပိုးသတ်ဆေးဆိုင်ရာ အချက်အလက်များ၊ ပိုးသတ်ဆေးများ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်း၊ စွန့်ပစ်ခြင်း၊ အရေးပေါ်လုပ်ငန်းများ နှင့် တုံ့ပြန်ဖြေရှင်းမှုဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ စသည်။

နောက်ဆက်တွဲ - ၇ - စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အစီအစဉ်

- ဆောက်လုပ်ရေးလုပ်ငန်းများ- တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်ရေး လုပ်ငန်းများ (သစ် နှင့် သစ်မဟုတ်သော ထုတ်ကုန်) နှင့် ဒေသခံ ပြည်သူအခြေပြုသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အားပေးမြှင့်တင်သည့် လုပ်ငန်းများ စသည်။

ESMF နောက်ဆက်တွဲများ (ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့် အစီအမံများ)

နောက်ဆက်တွဲ - ၈ - လုပ်သားစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ

- စီမံကိန်းလုပ်သားများအားလုံး(အချိန်ပြည့် နှင့် အချိန်ပိုင်း)၊ တိုက်ရိုက်၊ စာချုပ်ချုပ်ဆိုထားသူ နှင့် ရပ်ရွာလုပ်သားများ၊ အစိုးရ ပြည်သူ့ဝန်ထမ်းများ။
- လုပ်သားခန့်ထားရေး အဓိကမူများ (တန်းတူအခွင့်အရေး၊ ပွင့်လင်းမြင်သာမှုစသည်) ၊ လုပ်ငန်းခွင်အခြေအနေ ဘေးကင်း လုံခြုံရေး ပြဌာန်းချက်များ၊ နစ်နာချက်များ/ကိစ္စရပ်များအတွက် နစ်နာမှုတိုင်ကြားချက်များ ဖြေရှင်းပေးသည့် စနစ်။

နောက်ဆက်တွဲ - ၉ - ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆန်းစစ်ချက် နှင့် စီမံခန့်ခွဲမှု အစီအစဉ်

- စီမံကိန်းတွင် လုံခြုံရေးဝန်ထမ်းများ တာဝန်ချထားမှု၊ ၎င်းတို့၏ ဘေးရန်ကင်းရှင်းရေး၊ ဒေသခံများနှင့် ပဋိပက္ခများ ရှောင်ရှားရန်အတွက် ၎င်းတို့နှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် ထားရှိရန်လိုအပ်မှုဖော်ပြချက်၊ ဘေးရန်ကင်းရှင်းရေး အန္တရာယ် ဆန်းစစ်ချက် အသိပညာပေးခြင်း အစရှိသည်။

ESMF နောက်ဆက်တွဲများ (ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့် အစီအမံများ)

နောက်ဆက်တွဲ - ၁၀ - ရပ်ရွာလူထုကျန်းမာရေး နှင့် ဘေးကင်းလုံခြုံရေး အစီအစဉ်

- စီမံကိန်းအကောင်အထည်ဖော်သည့် ကာလအတွင်း ရပ်ရွာလူထုကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပေါ် ကျရောက်လာနိုင်သည့် ဆိုးရွားသည့် အန္တရာယ် နှင့် သက်ရောက်မှုများကို ရှောင်ရှား၊ လျှော့ချမည့် အစီအမံများ ဖြစ်ပါသည်။ ဥပမာ- ယာဉ်အန္တရာယ်၊ COVID-19, ထိခိုက်မှု၊ ကျန်းမာရေး

နောက်ဆက်တွဲ - ၁၁- နေရာပြောင်းရွှေ့ချထားရေး စီစဉ်ဆောင်ရွက်ခြင်း မှုဘောင်

- စီမံကိန်းလုပ်ငန်းများကြောင့် စီးပွားရေးအရ ဆုံးရှုံးခြင်း သို့မဟုတ် စီးပွားရေး လုပ်ငန်းမှ ရရှိသော ဝင်ငွေဆုံးရှုံးခြင်း၊ စီးပွားရေးအရ ဖယ်ရှားခံရမှု(အခြေအနေများ ဖြစ်ပေါ်ပါက)အတွက် နိုင်ငံတော် အစိုးရဥပဒေများ နှင့် ကမ္ဘာ့ဘဏ်၏ ESS 5 နှင့်အညီ လက်ခံဖွယ်ရှိသည့် အခြားသော အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ၊ စီမံခန့်ခွဲမှု အစီအမံများ သို့မဟုတ် အထောက်အပံ့များအပေါ် သက်ရောက်ခံရသည့် ဒေသခံပြည်သူများနှင့် သဘောတူညီချက်ရယူရန် ချဉ်းကပ်မှုနည်းလမ်းများ၊ ညှိနှိုင်းဆောင်ရွက်ရမည့် နည်းလမ်းများ ဖော်ပြထားပါသည်။ (အထူးသဖြင့် CF တည်ထောင်ခြင်း လုပ်ငန်းများတွင် အသုံးပြုသွားပါမည်။) (မြေယာသိမ်းဆည်းရန် လိုအပ်သည့် မည်သည့်လုပ်ငန်းကိုမှ စီမံကိန်းက အထောက်အပံ့ပြုမည်မဟုတ်ပါ)

ESMF နောက်ဆက်တွဲများ (ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့် အစီအမံများ)

နောက်ဆက်တွဲ - ၁၂ - လုပ်ငန်းစဉ်မူဘောင်

- ဥယျာဉ်များနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများတွင် မြေ သို့မဟုတ် သဘာဝသယံဇာတများကို လက်လှမ်းမီ အသုံးပြုနိုင်ခြင်းအား ကန့်သတ်ခံရစေသည့်အခါ ဒေသခံများ ပူးပေါင်းပါဝင်စေနိုင်မည့် နည်းလမ်းများ၊ ဆက်စပ်ပတ်သက်သူများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း လုပ်ငန်းစဉ်များ၊ အသက်မွေးဝမ်းကြောင်းမှုအထောက်အပံ့များ ပံ့ပိုးခြင်း အစီအမံများ ဖော်ပြထားပါသည်။ (သဘာဝ ထိန်းသိမ်းရေးနယ်မြေအသစ်များ တိုးချဲ့တည်ထောင်သွားမည် မဟုတ်ဘဲ တည်ရှိပြီး သဘာဝထိန်းသိမ်းရေး နယ်မြေများ စီမံအုပ်ချုပ်မှု အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များကိုသာ ဆောင်ရွက်သွားပါမည်။)

နောက်ဆက်တွဲ - ၁၃ - ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ရေး စီစဉ်ဆောင်ရွက်ခြင်း မူဘောင်

- စီမံကိန်းနေရာတွင် တိုင်းရင်းသားမျိုးနွယ်စုများ ရှိ/မရှိ စိစစ်၊ ရှိပါက လူမှုအကြောင်းချင်းရာများကို သုံးသပ်ရာတွင် အသုံးပြုမည့်မူများ၊ ၎င်းတို့အပေါ် သက်ရောက်နိုင်ခြေများဆန်းစစ်ခြင်း၊ အဓိပ္ပါယ်ပြည့်ဝသော ညှိနှိုင်းဆွေးနွေးခြင်း ဆောင်ရွက်ခြင်း၊ လိုအပ်ချက် နှင့် စိုးရိမ်ကြောင့်ကြမှုများကို ထင်ဟပ်စေသည့် ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်ခြင်း အစီအစဉ် တည်ထောင်ထားရှိမှုဆိုင်ရာမူများကို ဖော်ပြထားပါသည်။

ESMF နောက်ဆက်တွဲများ (ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အသုံးပြုရမည့် အစီအမံများ)

နောက်ဆက်တွဲ - ၁၄ - ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်း

- မြေတူးဖော်ခြင်း နှင့် မြေကိုပြောင်းလဲစေခြင်းလုပ်ငန်းများ ပါဝင်သော ဆောက်လုပ်ရေးလုပ်ငန်းများ နှင့် ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သက်ရောက်မှုများ မြင့်တက်နိုင်ဖွယ်ရှိသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်းကဲ့သို့သော အခြား လုပ်ငန်းများ။
- ယဉ်ကျေးမှုအမွေအနှစ်နေရာများကိုရှောင်ရှားမည်။ အကယ်၍ ယဉ်ကျေးမှုအမွေအနှစ်များ တွေ့ရှိပါက ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ် (Chance find procedure) ထည့်သွင်းထားပါသည်။

နောက်ဆက်တွဲ - ၁၅- နေရာဒေသအလိုက် လူမှုဘဝဆိုင်ရာ ဆန်းစစ်ခြင်းအတွက် သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များ (ToR)

- နောက်ဆက်တွဲ ၁ အရ စိစစ်သည့်ရလဒ်က လူမှုဘဝဆိုင်ရာ ဆန်းစစ်ချက်(SA)ကို ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြဆိုသည့်အခါ အသုံးပြုရန်ဖြစ်ပါသည်။
- SA လုပ်ပါက ပါဝင်ရမည့် လုပ်ငန်းစဉ်နှင့် သတ်မှတ်ချက်များကို ဖော်ပြထားသည်။

စိစစ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ နှင့် အစီရင်ခံခြင်း လုပ်ငန်းစဉ်ပြပုံ

ပတ်ဝန်းကျင်နှင့်လူမှုဘဝဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အကောင်အထည်ဖော်မည့် အဖွဲ့အစည်း

ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး နေရာဒေသအလိုက် လုပ်ငန်းများ စိစစ်ခြင်း လုပ်ငန်းစဉ်

စီမံကိန်း စီမံအုပ်ချုပ်မှု အဖွဲ့ (PMU)
 PMU E&S ဝန်ထမ်း (FD)
 PMU ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အကြံပေးအဖွဲ့ (နိုင်ငံတကာနှင့်အမျိုးသားအကြံပေးများ)

- ပထမနှစ်တွင် သက်ဆိုင်ရာအဆင့်အလိုက် သစ်တောဝန်ထမ်းများနှင့်အတူ E&Sသတ်မှတ်ချက်များအတွက် စိစစ်ခြင်း၊ စိစစ်သည့် ပုံစံများအား စိစစ်သုံးသပ် အတည်ပြုခြင်း
- အန္တရာယ်အလားအလာ/သက်ရောက်မှုများ ဆန်းစစ်ခြင်းကို ပံ့ပိုးခြင်း နှင့် ဘေးအန္တရာယ် အဆင့် သတ်မှတ်ခြင်း
- အသုံးပြုရမည့် အစီအမံများ/ သီးခြား ထပ်မံရေးဆွဲရမည့် ES အစီအမံများကို သုံးသပ်အတည်ပြု (ဥပမာ- ESMP စသည်) နှင့် WB နှင့်/သို့ ECD သို့ ဆက်လက်ပေးပို့ခြင်း

တိုင်းဒေသကြီး သစ်တော (FD)
 -သစ်တောဝန်ထမ်းများ

• စိစစ်ခြင်း လုပ်ငန်းစဉ်တွင် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးခြင်း

ခရိုင်သစ်တော
 -သစ်တောဝန်ထမ်းများ
 -ဘေးရန်ကင်းရှင်းရေးနှင့်တာဝန်ယူမည့် အရာရှိ

- PMU နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
- စိစစ်သည့် ပုံစံကို အသုံးပြုကာ နေရာဒေသ အလိုက် လုပ်ငန်းများကို စိစစ်ခြင်း အတွက် အန္တရာယ် အလားအလာ/သက်ရောက်မှု ဆန်းစစ်ချက် ဆောင်ရွက်ခြင်း
- ES အသုံးပြုမည့်အစီအမံများ ရေးဆွဲပြုစုခြင်း (ဥပမာ- ESMP စသည်.)

မြို့နယ်သစ်တော
 -သစ်တောဝန်ထမ်း /သဘာဝ ထိန်းသိမ်းရေး နယ်မြေ ကွင်းဝန်ထမ်း
 -ဘေးရန်ကင်းရှင်းရေးနှင့်တာဝန်ယူမည့် အရာရှိ

- စိစစ်ခြင်းလုပ်ငန်းစဉ်တွင် လိုအပ်သော အချက်အလက်များ ခရိုင်သစ်တောသို့ ပေးကာ ညှိနှိုင်း ဆောင်ရွက်ခြင်း
- စိစစ်ခြင်းတွင် ပူးပေါင်းပါဝင်ခြင်း နှင့် စိစစ်သည့် ပုံစံ ရေးဆွဲပြုစုခြင်း

စိစစ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ နှင့် အစီရင်ခံခြင်း လုပ်ငန်းစဉ်ပြပုံ

ပတ်ဝန်းကျင်နှင့်လူမှုဘဝဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အကောင်အထည်ဖော်မည့် အဖွဲ့အစည်း

ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အကောင်အထည်ဖော်ခြင်း နှင့် စောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်း စီမံအုပ်ချုပ်မှု အဖွဲ့ (PMU)

PMU E&S ဝန်ထမ်း (FD)

PMU ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အကြံပေးအဖွဲ့ (နိုင်ငံတကာနှင့်အမျိုးသားအကြံပေးများ)

- PMU အကြံပေးများထံမှ ဆရာဖြစ်သင်တန်းများ ရယူခြင်းနှင့် သင်တန်းလိုအပ်ချက်များအတွက် စွမ်းဆောင်ရည် အကဲဖြတ်ချက်ပြုလုပ်ခြင်း၊ တိုင်းဒေသကြီး/ခရိုင်အဆင့် သစ်တောဝန်ထမ်းများအား သင်တန်း ပြန်ပေး၊ အကောင်အထည်ဖော်သူများ(ကန်ထရိုက်တာ) နှင့် ဆက်စပ်ပတ်သက်သူများကို အသိပညာ မြှင့်တင်
- နစ်နာမှုတိုင်ကြားချက်များကို သုံးသပ်ကာ မဖြေရှင်းနိုင်ပါက စီမံကိန်းကြီးကပ်မှုကော်မတီ (PSC) သို့ တင်ပြ
- ကန်ထရိုက်စာချုပ်များနှင့်တင်ဒါများတွင် E&S ကိစ္စရပ်များ သေချာစွာ ပါဝင်စေခြင်း
- အကောင်အထည်ဖော်ခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း/ E&S ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းကို ဦးဆောင်
- ES အကောင်အထည်ဖော်သူများအား ကြီးကြပ် (ခရိုင်သစ်တော/ မြို့နယ်သစ်တော/ကန်ထရိုက်တာများ)

တိုင်းဒေသကြီး သစ်တော (FD)

-သစ်တောဝန်ထမ်းများ

- PMU ထံမှ သင်တန်းများ လက်ခံရယူ
- စီမံကိန်း E&S လုပ်ဆောင်ချက်အား စောင့်ကြပ်ကြည့်ရှု

ခရိုင်သစ်တော

-သစ်တောဝန်ထမ်းများ
-ဘေးရန်ကင်းရှင်းရေးနှင့်တာဝန်ယူမည့် အရာရှိ

- ECOPs/ESMP စသည်တို့ကို လိုအပ်သလို အကောင်အထည်ဖော်ခြင်း
- လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် E&S ဆိုင်ရာ ကြိုတင် စိစစ်ဆောင်ရွက်ခြင်းကိုဦးဆောင်ခြင်း
- PMU ထံမှ ဆရာဖြစ်သင်တန်းများ ရယူခြင်း နှင့် မြို့နယ် သစ်တောဝန်ထမ်းများအား သင်တန်းပြန်ပေးခြင်း
- အသုံးပြုမည့်အစီအမံများ အကောင်အထည်ဖော်ခြင်းအား E&S ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း

မြို့နယ်သစ်တော

-သစ်တောဝန်ထမ်း /သဘာဝ ထိန်းသိမ်းရေး နယ်မြေ ကွင်းဝန်ထမ်း
-ဘေးရန်ကင်းရှင်းရေးနှင့်တာဝန်ယူမည့် အရာရှိ

- ESMF သတ်မှတ်ချက်များကိုလိုအပ်သလိုအကောင်အထည်ဖော်ခြင်း(ECoPs, ESMP, IPMP, RPF, CPPF,PF, စသည်)
- နစ်နာမှုတိုင်ကြားချက်များကို လက်ခံ၊ မှတ်တမ်းသွင်း၊ ဖြေရှင်းခြင်း
- အသုံးပြုသူများအဖွဲ့များ (CFUGs)အား သင်တန်းပေး၍ CFMP ရေးဆွဲရာ တွင် CFUGs များအား ပံ့ပိုးကူညီခြင်း
- ECoPs နှင့် အခြားE&S အသုံးပြုရမည့်အစီအမံများကို အသုံးပြုသူများအဖွဲ့ / သဘာဝထိန်းသိမ်းရေးနယ်မြေ ဝန်ထမ်းများ / ဝန်ဆောင်မှုပေးသူများက အကောင်အထည်ဖော်ခြင်းကို စောင့်ကြပ်ကြည့်ရှု
- ကန်ထရိုက်တာများအား ရေတန်းတင် ကြီးကြပ်ခြင်း

စိစစ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ နှင့် အစီရင်ခံခြင်း လုပ်ငန်းစဉ်ပြပုံ

ပတ်ဝန်းကျင်နှင့်လူမှုဘဝဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အကောင်အထည်ဖော်မည့် အဖွဲ့အစည်း

ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အစီရင်ခံခြင်း

စီမံကိန်း စီမံအုပ်ချုပ်မှု အဖွဲ့ (PMU)
 PMU E&S ဝန်ထမ်း (FD)
 PMU ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အကြံပေးအဖွဲ့ (နိုင်ငံတကာနှင့်အမျိုးသားအကြံပေးများ)

- E&S အစီရင်ခံစာတင်သွင်းခြင်းအား ဦးဆောင်ရန် နှင့် ESMF အကောင်အထည်ဖော်မှုအပေါ် ESCP ဆိုင်ရာ ကတိ ကဝတ်များအတိုင်း ဖိလတစ်ကြိမ် အစီရင်ခံစာ ပြုစု၊ ကမ္ဘာ့ဘဏ်သို့ တင်ပြခြင်း၊
- အဖြစ်အပျက်/ထိခိုက်မှု အစီရင်ခံခြင်းနှင့် နစ်နာမှု တိုင်ကြားချက် အစီရင်ခံခြင်း ၃ လ တစ်ကြိမ် PSC မှ ကမ္ဘာ့ဘဏ်သို့ ပေးပို့ခြင်း၊
- အဓိက ကန်ထရိုက်တာများ၏ လစဉ်အစီရင်ခံစာများကို ရယူခြင်း၊

တိုင်းဒေသကြီး သစ်တော (FD)
 -သစ်တောဝန်ထမ်းများ

- E&S ဆိုင်ရာ ပုံမှန်အစီရင်ခံစာများကို စုစည်းကာ PMU ထံပေးပို့ခြင်း၊

ခရိုင်သစ်တော
 -သစ်တောဝန်ထမ်း
 -ဘေးရန်ကင်းရှင်းရေးနှင့်တာဝန်ယူမည့် အရာရှိ

- E&S ဆိုင်ရာ ပုံမှန်အစီရင်ခံစာများကို ရေးဆွဲ ပြုစု ကာ တိုင်းသစ်တောသို့ ပေးပို့ခြင်း၊

မြို့နယ်သစ်တော
 -သစ်တောဝန်ထမ်း /သဘာဝ ထိန်းသိမ်းရေး နယ်မြေ ကွင်းဝန်ထမ်း
 -ဘေးရန်ကင်းရှင်းရေးနှင့်တာဝန်ယူမည့် အရာရှိ

- E&S ဆိုင်ရာ ပုံမှန်အစီရင်ခံစာများကို ရေးဆွဲပြုစုကာ ခရိုင်သစ်တောသို့ ပေးပို့ခြင်း၊
- အဖြစ်အပျက်/ထိခိုက်မှု အစီရင်ခံစာ၊ နစ်နာမှု တိုင်ကြားချက်/မကျေနပ်ချက် အစီရင်ခံစာများ ရေးဆွဲပြုစုကာ ခရိုင်သစ်တောသို့ပေးပို့ခြင်း၊
- ဒေသခံကန်ထရိုက်တာများ၏ လစဉ်အစီရင်ခံစာများကိုရယူကာ ခရိုင် သစ်တောသို့ ပေးပို့တင်ပြခြင်း

စွမ်းဆောင်ရည် အားကောင်းလာစေခြင်း

အဖွဲ့အစည်းဆိုင်ရာ
စွမ်းဆောင်ရည်
ဆန်းစစ်ချက်

စွမ်းဆောင်ရည်
အားကောင်းလာစေခြင်း
(အဆင့်လိုက်)

ပထမနှစ်အတွက် သင်တန်းအစီအစဉ်

လိုအပ်ပါက
ဒေသခံပြည်သူများအတွက်
စွမ်းဆောင်ရည်

ပြည်ထောင်စုအဆင့် အကြံပေးအဖွဲ့

ပြည်ထောင်စုအဆင့် PMU ES အဖွဲ့ +
တိုင်းဒေသကြီးအဆင့် သစ်တောအရာရှိများ +
ခရိုင်အဆင့် သစ်တောအရာရှိများ

မြို့နယ်အဆင့် သစ်တောအရာရှိများ

မည်သူ
PMU ES အဖွဲ့ + ပထမနှစ်တွင် လျာထားသည့် ခရိုင်များ
(၇+၂၀ မျှော်လင့်ထား)

သင်တန်းအမျိုးအစား

- E&S အန္တရာယ်များ + ကမ္ဘာ့ဘဏ်၏ ESF နှင့် ESS မိတ်ဆက်
- E&S စိစစ်ခြင်းအပါအဝင် ESMF ကို အသုံးပြုခြင်း
- ပတ်ဝန်းကျင်ဆိုင်ရာ အသုံးပြုရမည့်အစီအမံများ ပြုစုခြင်း
- လူမှုဘဝဆိုင်ရာ အသုံးပြုရမည့်အစီအမံများ ပြုစုခြင်း
- ESF အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်းသည့် ဆရာဖြစ် သင်တန်း စသဖြင့်..

စီမံကိန်းကြောင့် ဖြစ်လာမည့် အန္တရာယ်နှင့်
သက်ရောက်မှုများကို သက်ဆိုင်ရာ
ဆက်စပ်ပတ်သက်သူများနှင့် ဆွေးနွေးခြင်းအတွက်
အမျိုးသားအဆင့် E&S ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

အကြောင်းအရာအားလုံးကို လွှမ်းခြုံစေမည့် ခရိုင်နှင့်
မြို့နယ်အဆင့်များအား နှစ်အလိုက် စွမ်းဆောင်ရည် အကဲဖြတ်ချက်
အသေးစိတ် ဆောင်ရွက်ပြီး လိုအပ်သည့်
သင်တန်းအစီအစဉ်ရေးဆွဲခြင်း

အဖွဲ့အစည်းဆိုင်ရာ တာဝန်ယူမှု နှင့် နစ်နာမှုတိုင်ကြားချက်များနှင့် အကြံပြုချက်များ ဖြေရှင်းဆောင်ရွက်ပေးသည့် စနစ်ပြပုံ (GRM)

ဝန်ကြီးဌာနအဆင့် (MONREC နှင့် FD)

စီမံကိန်းကြီးကြပ်မှု ကော်မတီ (PSC)

GRM တစ်ခုလုံးအား ကြီးကြပ်၍ စောင့်ကြပ်ကြည့်ရှု



GRM စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာအား ရေးဆွဲ၍ တင်ပြ (၃လတစ်ကြိမ်)

- အလွှာစုံ၊ နယ်ပယ်စုံ
- အဆင့်အလိုက် တာဝန်ယူမှု ဖော်ပြထားပါသည်။

ဦးစီးဌာနအဆင့် (FD)

စီမံကိန်း စီမံအုပ်ချုပ်မှုအဖွဲ့ (PMU)

သုံးသပ်ခြင်း နှင့် စိစစ်ခြင်း ကိစ္စရပ်များ ဖြေရှင်းရာတွင် ကူညီ

သစ်တောဦးစီးဌာနက ဆုံးဖြတ်မပေးနိုင်သည့် နစ်နာမှု

အပြီးသတ်ဆုံးဖြတ်ချက် ရယူ

မြို့နယ် သစ်တောရုံး

နယ် သစ်တောဝန်ထမ်းများ

လက်ခံခြင်း၊ မှတ်တမ်းထားခြင်း၊ ဖြေရှင်းခြင်း

နစ်နာမှုတိုင်ကြားချက်

မဖြေရှင်းနိုင်သော နစ်နာမှု

မဖြေရှင်းနိုင်သော နစ်နာမှု

နေရာဒေသအလိုက် GRMs

ကန်ထရိုက် တာ၏ GRM

အသုံးပြုသူ များအဖွဲ့၏ GRM

PA အာဏာပိုင်၏ GRM

GRM ကော်မတီ (ဒေသ အဖွဲ့အစည်းများ)

နည်းပညာ ဝန်ဆောင်မှု ပေးသူများ၏ GRM

လက်ခံခြင်း၊ မှတ်တမ်းထားခြင်း နှင့် ဖြေရှင်းခြင်း

လက်ခံခြင်း၊ မှတ်တမ်းထားခြင်း နှင့် ဖြေရှင်းခြင်း

ဆက်စပ်ပတ်သက်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်း နှင့် သတင်းထုတ်ပြန်ခြင်း

စီမံကိန်းရေးဆွဲနေသည့် ကာလအတွင်း
တိုင်ပင်ဆွေးနွေးခြင်း

စီမံကိန်းအကောင်အထည်ဖော်သည့် ကာလအတွင်း
တိုင်ပင်ဆွေးနွေးခြင်း

***အဆင့်/လေ့လာမှုအသီးသီးတွင် အဓိကဆက်စပ်ပတ်သက်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

- စီမံကိန်း ဒီဇိုင်း အဆင့်
- SA ရေးဆွဲပြုစုခြင်း
- ESMF ရေးဆွဲပြုစုခြင်း

- နေရာဒေသအလိုက် ESMP၊ CPP၊ RAP စသည်တို့ ရေးဆွဲပြုစုရသည့်ကိစ္စတွင်
- တိုင်ပင်ဆွေးနွေးခြင်း၊ စီမံကိန်း အဓိက ရလဒ်များ စသည်တို့နှင့်ပတ်သက်၍ တိုးတက်မှု စာရွက်စာတမ်း များ ထုတ်ပြန်ခြင်း

ESMF & ESCP & SEP, SA တို့ကို ထုတ်ပြန်အသိပေးခြင်း(၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်မှစ၍)
<https://www.forestdepartment.gov.mm/>

ESMF အတွက် ဆက်စပ်ပတ်သက်သူများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် အဆိုပါသူများထံမှ အမြင်နှင့် အကြံဉာဏ်များကို ESMF (အပြီးသတ်) တွင် ပေါင်းစပ်ထည့်သွင်းသွားမည်။

ဆက်စပ်ပတ်သက်သူများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း အစီအစဉ် (SEP)

(တိုင်ပင်ဆွေးနွေးခြင်းအတွက် မူကြမ်း)

ဆက်စပ်ပတ်သက်သူများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း အစီအစဉ် (SEP)

FREDIP စီမံကိန်း အကောင်အထည်ဖော်သူများနှင့် ဒေသခံပြည်သူများအကြား ပူးပေါင်းလုပ်ဆောင်မှုကို သေချာစေရန် နှင့် အဆိုပြုစီမံကိန်း၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ အန္တရာယ်များ လျော့ချရန် ဒေသခံလူထု၏ ပူးပေါင်းပါဝင်မှုသည် မရှိမဖြစ်လိုအပ်သည်။

ရည်ရွယ်ချက်



ဆက်စပ်ပတ်သက်သူများအနေဖြင့် စီမံကိန်းကို နားလည်သဘောပေါက်စေရန်၊ ၎င်းတို့အပေါ် သက်ရောက်မည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အဓိပ္ပါယ်ပြည့်ဝသော နည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက်နိုင်စေရန် နှင့် စီမံကိန်း တွင် ၎င်းတို့အနေဖြင့် တုံ့ပြန်ချက် နှင့် သဘောထားမှတ်ချက်များကို ထည့်သွင်းနိုင်သည့် အခွင့်အလမ်းများ ဖန်တီး နိုင်စေရန်

ခြံငုံဖော်ပြချက်



ဆက်စပ်ပတ်သက်သူများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်းသည် စီမံကိန်းကာလတလျောက် အကြိမ်ကြိမ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ ဆုံးဖြတ်ချက်များ နှင့် ဆောင်ရွက်မည့် လုပ်ငန်းများကြောင့် ထိခိုက်ခံစားရမည့် ပြည်သူများနှင့် ၎င်းတို့၏ ဆုံးဖြတ်ချက်များ နှင့် စီမံကိန်း၏ မျှော်မှန်းရလဒ်များ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့တွင် စိတ်ပါဝင်စားသည့်(အကျိုးစီးပွားအရ) အခြားသော သူများနှင့်လည်း နှစ်ဦးနှစ်ဘက် တိုင်ပင်ဆွေးနွေးခြင်းကို သတ်မှတ်၊ ဆက်သွယ်၊ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဆက်စပ်ပတ်သက်သူများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း အစီအစဉ် (SEP)

ဆက်စပ်ပတ်သက်သူများ

- ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အိမ်ထောင်စု သို့မဟုတ် ရပ်ရွာလူထု အုပ်စုများ
- စီမံခန့်ခွဲ အကောင်အထည်ဖော်သည့် အစိုးရ အဖွဲ့အစည်းများ
- ပံ့ပိုးမှုအခန်းကဏ္ဍမှပါဝင်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်း(CSO) နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO)
- ပုဂ္ဂလိကကဏ္ဍ

အခြားစိတ်ပါဝင်စားသည့်အဖွဲ့များ(CSO/NGO၊ အစိုးရဌာနများ၊ သတင်းမီဒီယာ၊ အလှူရှင်များ၊ ပုဂ္ဂလိကကဏ္ဍ)

အခွင့်အလမ်းမသာသော/ ထိခိုက်ခံစားလွယ်သည့် ပုဂ္ဂိုလ် သို့မဟုတ် အုပ်စုများ

ဆက်စပ်ပတ်သက်သူများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း အစီအစဉ် (SEP) တွင် အဓိက ပါဝင်သည့် အကြောင်းအရာများ

- အမျိုးမျိုးသော အုပ်စုများနှင့် တိုင်ပင်ဆွေးနွေးမှုများမှ ရရှိလာသော ဆက်စပ်ပတ်သက်သူများ၏ စိုးရိမ်ကြောင့်ကြမှုများကိုဖော်ပြ။
- အသက်၊ ကျား/မဆိုင်ရာ၊ တိုင်းရင်းသားလူမျိုး၊ စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းအရ မသန်စွမ်းမှု နှင့် စီးပွားရေး အခြေအနေများအရ အားနည်းသော သို့မဟုတ် ထိခိုက်ခံစားလွယ်သည်ဟု ယူဆခြင်းခံရသော လူပုဂ္ဂိုလ်များအား စီမံကိန်း အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ ပူးပေါင်းပါဝင်ခံစားခွင့်။ စီမံကိန်း အကျိုးကျေးဇူးများ လက်ခံ ရရှိလိုသည့် ၎င်းတို့၏ ဆန္ဒများကို ဥပေက္ခာ ပြုထားခြင်းမျိုး ၊ ပထုတ်ထားခြင်းမျိုး မဖြစ်စေမည့် သီးခြားအစီအမံများကိုလည်း သတ်မှတ်ပေးထားပါသည်။
- မဟာဗျူဟာကျသော ချဉ်းကပ်မှု/နည်းလမ်းကို ဖော်ထုတ်နိုင်ရန် အခြေခံအဖြစ်သုံးနိုင်မည့် ဆက်စပ်ပတ်သက်သူ အုပ်စုအသီးသီး၏ အမျိုးမျိုးသော လိုအပ်ချက်များကို ဆန်းစစ် ဖော်ပြထားပါသည်။
- စီမံကိန်းအပိုင်းများနှင့် သက်ဆိုင်သော စီမံကိန်းဆက်စပ်ပတ်သက်သူများကို ဖော်ထုတ်မှု နည်းလမ်းများကို ဖော်ပြထားပါသည်။
- ဆက်စပ် ပတ်သက်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်း အစီအမံများ (သတင်း အချက်အလက် အမျိုးအစားများ၊ အသုံးပြုမည့် ဖြစ်နိုင်သော နည်းနာများ နှင့် တာဝန်ပေးထားသော အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်၊ ရန်ပုံငွေ အစရှိသည်)၊ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များ ကိုလည်း ဖော်ပြထား ပါသည်။
- နစ်နာမှုတိုင်ကြားချက်များ နှင့် အကြံပြုချက်များကို ဖြေရှင်းပေးသည့်စနစ် သေချာစွာရေးဆွဲထားရှိပါသည်။
- အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဖွဲ့အစည်းဆိုင်ရာ တာဝန်များကိုလည်း ရေးသားထားပါသည်။
- လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေအနေနှင့် တိုးတက်မှုများကို စောင့်ကြပ် ကြည့်ရှုခြင်း နှင့် အစီရင်ခံခြင်းတို့ အပါအဝင်ပါသည်။

ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ကတိကဝတ်များအား ဖော်ဆောင်မည့်

လုပ်ငန်းအစီအစဉ် (ESCP)

(တိုင်ပင်ဆွေးနွေးခြင်းအတွက် မူကြမ်း)

ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ကတိကဝတ်များအား ဖော်ဆောင်မည့် လုပ်ငန်းအစီအစဉ် (ESCP)

- ❑ ESCP သည် ကမ္ဘာ့ဘဏ်၏ သက်ဆိုင်ရာ ပတ်ဝန်းကျင် နှင့် လူမှုရေးရာ စံသတ်မှတ်ချက်များကို သတ်မှတ်ထားသည့် ကာလတွင် လိုက်နာဆောင်ရွက်နိုင်စေရန် စီမံကိန်းအတွက် လိုအပ်သည့် အစီအမံများနှင့် လုပ်ငန်းဆောင်တာများကို ဖော်ပြထားသည်။
- ❑ ESMF ၌ ဖော်ပြထားသည့် လုပ်ငန်းစဉ်များနှင့် အစီအမံများကို ကတိကဝတ်အနေဖြင့် ESCP ၌ ထည့်သွင်းထားပါသည်။
- ❑ ယင်းသည် မြန်မာနိုင်ငံတော် အစိုးရ နှင့် ကမ္ဘာ့ဘဏ်အကြား တရားဝင်သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမည်။
- ❑ စီမံကိန်း အကောင်အထည်ဖော်သည့် ကာလအတွင်း ESCP ကို ပြောင်းလဲပြင်ဆင်မှုများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ကမ္ဘာ့ဘဏ်အကြား အပြန်အလှန် လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းများဖြင့် ပြုလုပ်နိုင်ပါသည်။
(တစ်ဘက်တည်းက ပြောင်းလဲပြင်ဆင်မှု ပြုလုပ်၍မရပါ။)

ကျေးဇူးတင်ပါသည်။

ဆွေးနွေးအကြံပြုချက်များအား ဖိတ်ခေါ်အပ်ပါသည်။

အချိန်အကန့်အသတ်ကြောင့် ယခု ဆွေးနွေးအကြံပြုနိုင်ခြင်းမရှိပါက သစ်တောဦးစီးဌာန Website <https://www.forestdepartment.gov.mm/fredip/data/> ၏ comment box ၌ လည်းကောင်း <https://www.facebook.com/forestdepartment.gov.mm> ၏ comment box ၌ လည်းကောင်း၊ Gmail account- fd.fredip.esmf2021@gmail.com သို့ လည်းကောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါရန် တင်ပြအပ်ပါသည်။

ဆက်စပ်ပတ်သက်သူများ၏ အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များကို ထည့်သွင်းပေါင်းစပ်ပြီး ပြင်ဆင်ထားသည့် စီမံချက်များကိုလည်း ပြန်လည်ချပြသွားမည် ဖြစ်ပါသည်။